

ဓမ္မခန္ဓာ (၂၆) “ကဗျာဆရာများ” (အလ် ရှုအာရဟ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၇။ သုတ်ဒေသနာ- ၂၂၇ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် - ၁၁၀

၁။	طسم ﴿
	တွာ၊ ဆင်၊ မင်-၇၀
၂။	تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ ﴿
	ဤသည် ရှင်းလင်းထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၃။	لَعَلَّكَ بَاخِعٌ نَفْسَكَ أَلَّا يَكُونُوا مُؤْمِنِينَ ﴿
	သူတို့၏ မယုံကြည်မှုများကြောင့် သင့်စိတ်ကိုသင် ဖြေမဆယ်နိုင်ဖြစ်ရာ၏။ ၇၀
၄။	إِنْ نَشَأْ نُنزِلْ عَلَيْهِمْ مِنَ السَّمَاءِ آيَةً فَظَلَّتْ أَعْنَاقُهُمْ لَهَا خَاضِعِينَ ﴿
	စံချိန်ပြည့်မှီလျှင် သူတို့၏ လည်ဂုတ်ကို ခွစီး ကုပ်တွယ်စေမည့် သုတ်ဒေသနာ တစ်ပါးကို ကောင်းကင်ယံမှ ငါ ချမှတ်ပေးလတ္တံ့။ ၇၁
၅။	وَمَا يَأْتِيهِمْ مِنْ ذِكْرٍ مِنَ الرَّحْمَنِ مُحَدَّثٍ إِلَّا كَانُوا عَنْهُ مُعْرِضِينَ ﴿
	သူတို့ထံ ကရုဏာရှင်၏ ထံမှ သတိပေး ဆင့်ပြန်မှု ပေးရောက်တိုင်း ၎င်းအား တောင်ကန့်ထားသူများသာ ဖြစ်ကြ၏။
၆။	فَقَدْ كَذَّبُوا فَسَيَأْتِيهِمْ أَنْبَاءٌ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿
	မုချ ငြင်းဆန်ကြပြန်ပြီ။ သူတို့ထံသို့ သူတို့၏ လှောင်ပြောင်လေ့ရှိခဲ့သော သတင်းအား ပေးရောက်လာလတ္တံ့။
၇။	أُولَئِكَ يَرَوْنَ إِلَى الْأَرْضِ كَمَا أَنْبَأْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ ﴿
	သို့မဟုတ် မြေကမ္ဘာသို့ မမြင်ကြသလော၊ ငါသည် ထို၌ ကျက်သရေရှိသော စုဖွဲ့ကိုယ်စီ မည်မျှကို ဖြစ်ထွန်းစေသနည်း။

(၇၇၀) ဤအတိုကောက် စကားလုံးများမှ တွာ -ဆင် طسم သည် တူးရို ဆီးန သိနတောင်၊ မင် မ သည် မူဆာ- ဟု ဖြစ်၍၊ طسم “သိနတောင်မှ မူဆာအား ချမှတ်ပေးသော ကျမ်းတော်ကဲ့သို့” ဟု သက်သေတည်ခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဤကုရ်အာန် ကျမ်းတော်သည် ရှေးက ကိုယ်တော် မူဆာအား ချမှတ်ပေးခဲ့သော ကျမ်းတော်ကဲ့သို့ လူသားတို့၏ နှလုံးသားကို ဆွဲဆောင်နိုင်ကြောင်း သက်သေတည်ချက်ပင် ဖြစ်ပေသည်။ ထိုအကြောင်းကို ဤ طسم တွာဆင်မင် ဓမ္မခန္ဓာအုပ်စု၏ နောက်ဆုံး ကဏ္ဍ ဖြစ်သည့် ၂၈:၄၈ တွင် ကိုယ်တော်မူဆာအား ချမှတ်ပေးသည့် ကျမ်းတော်နှင့် ကိုယ်တော်မူဟမ္မဒ်အား ချမှတ်ပေးသည့် ဤကျမ်းတော်တို့ကို “အချင်းချင်း ကြောချင်းကပ်ထားသည့် ပြုစားချက်များ” ဟု ဖုံးကွယ်သူများက စွပ်စွဲကြ၏ ဟု ထောက်ပြထားပေသည်။

(၇၇၁) ကိုယ်တော်သည် သူ၏ လူမျိုးအပေါ် မည်မျှ သောကကြီးသည်၊ ကရုဏာကြီးသည်ကို ဤသုတ်တော်အားဖြင့် သိနိုင်ပေသည်။ သူ၏ စိတ်ထောင်း ကိုယ်ကြေ ဖြစ်ရခြင်း သတ်သေချင်လောက်အောင် စိတ်ညစ်ရခြင်းသည် သူ့ကိုယ်ကျိုးအတွက် မဟုတ်ပေ။

(၇၇၂) ဉာဏ်စဉ်တော်ဆောင်၏ ထံသို့ ကိန်းစပ်သော ဉာဏ်စဉ်ကို မြင့်မြတ်သော နေရာမှ (ကောင်းကင်မှ) ဟု အမြဲ တင်စား ပြောဆိုပေသည်။ ထိုဉာဏ်စဉ်တော်ဖြင့် သုတ်ဒေသနာ တစ်ပါးစီ ချမှတ်တိုင်းတွင် မိရိုးဖလာ ဝါဒီများအတွက် သူတို့၏ လည်ဂုတ်ကို စိနင်းခံရသည့်အလား ဦးကျိုးနေရသည်မှာ ဓမ္မတစ်ရပ်ပင် ဖြစ်တော့သည်။

၈။	<p style="text-align: right;">إِنَّ فِي ذَٰلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُّؤْمِنِينَ ﴿٨﴾</p> <p>ကေနပ်ပင် ယင်း၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။</p>
၉။	<p style="text-align: right;">وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴿٩﴾</p> <p>ကေနပ်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၀။	<p style="text-align: right;">وَإِذْ نَادَى رَبُّكَ مُوسَىٰ أَنْ ائْتِ الْقَوْمَ الظَّالِمِينَ ﴿١٠﴾</p> <p>သင့်ကံကြမ္မာရှင်က မူဆာအား ဆင့်ဆိုသည်မှာ “မုရု - အရောက်သွားလော့ မိုက်ကြေးခွဲနေသော လူမျိုးဖြစ်သော-</p>
၁၁။	<p style="text-align: right;">قَوْمٍ فِرْعَوْنُ أَلا يَتَّقُونَ ﴿١١﴾</p> <p>- ဖာရိုး၏ လူမျိုးထံ၊ သူတို့အား စည်းစောင့်စေရန် ဖြစ်၏။”</p>
၁၂။	<p style="text-align: right;">قَالَ رَبِّ إِنِّي أَخَافُ أَنْ يُكَذِّبُونِ ﴿١٢﴾</p> <p>သူက လျှောက်ထားသည်မှာ “အို ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မည်ကို တပည့်တော် စိုးရိမ်ပါ၏။”</p>
၁၃။	<p style="text-align: right;">وَيَضِيقُ صَدْرِي وَلَا يَنْطَلِقُ لِسَانِي فَأَرْسِلْ إِلَىٰ هَارُونَ ﴿١٣﴾</p> <p>“တပည့်တော်၏ ရင်သည် မွန်းကျပ်လှပါ၏။ တပည့်တော်၏လျှာသည် စကားမထွက်နိုင်ပါ။ သို့ဖြစ်၍ ဟာရုန်ကိုလည်း စေစားပေးပါ။”</p>
၁၄။	<p style="text-align: right;">وَلَهُمْ عَلَيَّ ذَنْبٌ فَأَخَافُ أَنْ يَقْتُلُونِ ﴿١٤﴾</p> <p>“တပည့်တော်၏ အပေါ်တွင် သူတို့၏ ပြစ်ဒဏ်ရှိပါ၏။ သို့ဖြစ်၍ သူတို့၏ သတ်ဖြတ်မည်ကို ကြောက်မိပါ၏။”ဟု ဖြစ်၏။</p>
၁၅။	<p style="text-align: right;">قَالَ كَلَّا فَاذْهَبْ بِآيَاتِنَا إِنَّا مَعَكُمْ مُّسْتَمِعُونَ ﴿١٥﴾</p> <p>အရှင်က “အကြောင်းမရှိ၊ သင်တို့သည် ဝါ သုတ်ဒေသနာများဖြင့် သွားကြလော့၊ ငါသည် သင်တို့နှင့်အတူရှိ၏။ ကြားသိနေတော်မူ၏။”ဟု မိန့်၏။</p>
၁၆။	<p style="text-align: right;">فَأْتِنَا فِرْعَوْنَ فَقُولَا إِنَّا رَسُولُ رَبِّ الْعَالَمِينَ ﴿١٦﴾</p> <p>သို့ဖြင့် ဖာရိုးထံသို့ အရောက်သွားလျက် ပြောသည်မှာ “ကျွန်ုပ်တို့သည် လောကဓပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်တော်ဆောင်များ ဖြစ်၏။</p>
၁၇။	<p style="text-align: right;">أَنْ أَرْسِلَ مَعَنَا بَنِي إِسْرَائِيلَ ﴿١٧﴾</p> <p>ဂျူးလူမျိုးများကို ကျွန်ုပ်တို့နှင့်အတူ ပါသွားစေလော့၊”ဟု ဖြစ်သော်-</p>
၁၈။	<p style="text-align: right;">قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِئْتَ فِينَا مِنْ عَمْرِكِ سِنِينَ ﴿١٨﴾</p> <p>သူက ပြောသည်မှာ “ကျွန်ုပ်တို့သည် သင့်အား မွေးကင်းစမှ ကြီးထွားသည်ထိ ပြုစုခဲ့သည် မဟုတ်လော့၊ သင့်ဘဝသံသရာမှ နှစ်များစွာကို ကျွန်ုပ်တို့အထံ၌ နေစေခဲ့သည် မဟုတ်လော့။</p>
၁၉။	<p style="text-align: right;">وَفَعَلْتَ فَعَلَتَكَ الَّتِي فَعَلْتَ وَأَنْتَ مِنَ الْكَافِرِينَ ﴿١٩﴾</p> <p>သင်ပြုလုပ်ခဲ့သော ပြုလုပ်မှု- ထိုပြုလုပ်မှုသည် ရှိနေ၏။ သင်သည်ကား ဖုံးကွယ်သူများမှ ဖြစ်၏။”ဟု ဖြစ်၏။</p>
၂၀။ ★ ၂၀:၁၅	<p style="text-align: right;">قَالَ فَعَلْتُهَا إِذًا وَأَنَا مِنَ الضَّالِّينَ ﴿٢٠﴾</p> <p>သူက ပြောသည်မှာ “၎င်းကို ကျွန်ုပ် ပြုလုပ်ခဲ့သည်မှာ ကျွန်ုပ်သည် လွဲမှားနေသူများထဲ၌ ရှိစဉ်ဖြစ်၏။-★</p>

၂၀။	<p style="text-align: center;">﴿فَفَرَرْتُ مِنْكُمْ لَمَّا خِفْتُمْ فَوَهَبَ لِي رَبِّي حُكْمًا وَجَعَلَنِي مِنَ الْمُرْسَلِينَ﴾</p> <p>သို့ဖြင့် သင်တို့ကို ကြောက်ရွံ့၍ သင်တို့ထံမှ ကျွန်ုပ် ထွက်ပြေးခဲ့၏။ ထို့နောက် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား ဓမ္မသတ်ကို ချီးမြှင့်တော်မူ၍၊ ဉာဏ်စဉ်ဆောင်များ အနက်မှ စီစဉ်ပေး၏။</p>
၂၂။	<p style="text-align: center;">﴿وَتِلْكَ نِعْمَةٌ تَمُنُّهَا عَلَيَّ أَنْ عَبَّدتَّ بَنِي إِسْرَائِيلَ﴾</p> <p>ဤသို့- သင်က ကျွန်ုပ်အား မျက်နှာသာပေး ဂုဏ်ပေးလျက် ဂျူးလူမျိုးတို့အား ကျွန်ုပ်တော်သွင်းမည်လော၊”ဟု ဖြစ်၏။</p>
၂၃။	<p style="text-align: center;">﴿قَالَ فِرْعَوْنُ وَمَا رَبُّ الْعَالَمِينَ﴾</p> <p>ဖာရိုးက “လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဆိုသည်မှာ အဘယ်အရာနည်း၊”ဟု မေးသော်။</p>
၂၄။	<p style="text-align: center;">﴿قَالَ رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا إِنْ كُنْتُمْ مُوقِنِينَ﴾</p> <p>သူက “မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင်ဖြစ်၏။ သင် ဒိဋ္ဌယုံကြည်နိုင်ပါစေ”ဟု ဆို၏။</p>
၂၅။	<p style="text-align: center;">﴿قَالَ لِمَنْ حَوْلَهُ أَلَا تَسْتَمِعُونَ﴾</p> <p>ဖာရိုး သူက သူ့ပတ်လည်ရှိ သူများအား “မကြားကြဘူးလား၊”ဟု မေး၏။</p>
၂၆။	<p style="text-align: center;">﴿قَالَ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأُولِينَ﴾</p> <p>မူဆာ သူက “သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ရှေးဦးပထမ ဘိုးဘဝတို့၏ ကံကြမ္မာရှင် ဖြစ်၏။”ဟု ဆိုသော်။</p>
၂၇။	<p style="text-align: center;">﴿قَالَ إِنَّ رَسُولَكُمْ الَّذِي أُرْسِلَ إِلَيْكُمْ لَمَجْنُونٌ﴾</p> <p>ဖာရိုး သူက “သင်တို့ထံသို့ စေစားသော သင်တို့၏ ဉာဏ်စဉ်ဆောင်သည် အရူးတစ်ယောက်ပင် ဖြစ်၏။”ဟု ဆို၏။</p>
၂၈။	<p style="text-align: center;">﴿قَالَ رَبُّ الْمَشْرِقِ وَالْمَغْرِبِ وَمَا بَيْنَهُمَا إِنْ كُنْتُمْ تَعْقِلُونَ﴾</p> <p>မူဆာ သူက “နေထွက်ရာ နေဝင်ရာတို့နှင့် ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏။ သင် အတွေးအခေါ်ရှိပါလောစေ”ဟု ဆိုသော်။</p>
၂၉။	<p style="text-align: center;">﴿قَالَ لئن اتَّخَذتِ الْهَآ غَيْرِي لَأَجْعَلَنَّكَ مِنَ الْمَسْجُونِينَ﴾</p> <p>ဖာရိုး သူက “သင်သည် ကျွန်ုပ်မှအပ အခြားကို ဘုရားဟု အယူထားခဲ့လျှင်၊ သင့်အား ထောင်ကျသားတို့မှ ဖြစ်ရန် ကျွန်ုပ် စီစဉ်လတ္တံ့”ဟု ဆို၏။</p>
၃၀။	<p style="text-align: center;">﴿قَالَ أَوْلَوْ جِئْتُكَ بِشَيْءٍ مُّبِينٍ﴾</p> <p>မူဆာ သူက “အကယ်၍ ကျွန်ုပ်သည် သင့်ထံသို့ ရှင်းလင်းချက် တစ်စုံတစ်ရာအား ရောက်လာစေလျှင်ကော-”ဟု မေးသော်။</p>
၃၁။	<p style="text-align: center;">﴿قَالَ فَأْتِ بِهِ إِنْ كُنْتَ مِنَ الصَّادِقِينَ﴾</p> <p>ဖာရိုး သူက “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ကျွန်ုပ်အား ပေးအပ်လော့”ဟု ဆို၏။</p>
၃၂။	<p style="text-align: center;">﴿فَأَلْقَى عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُّبِينٌ﴾</p> <p>သို့ဖြင့် သူ၏ လက်ထောက်အား ခင်းကျင်းသောအခါ၊ ၎င်းသည် ရှင်းလင်းထင်ရှားသော မြွေနဂါး ဖြစ်လာ၏။*</p>
၃၃။	<p style="text-align: center;">﴿وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاطِرِينَ﴾</p> <p>သူ၏လက်ကို ဆွဲထုတ်လိုက်သော အခါ၊ ၎င်းသည် စောင့်ကြည့်သူတို့အဘို့ ဖြူစင်လျက်၏။*</p>
၃၄။	<p style="text-align: center;">﴿قَالَ لِلْمَلَآ حَوْلَهُ إِنَّ هَآ لَسَآحِرٌ عَلِيمٌ﴾</p>

၇၈၆။	သူက ပတ်လည်မှ အကြံပေးများကို ပြောသည်မှာ “ဤသူသည် မှော် ပညာရှင်ပင် ဖြစ်၏-
၃၅။ မူဆာ	﴿يُرِيدُ أَنْ يُخْرِجَكُمْ مِنْ أَرْضِكُمْ بِسِحْرِهِ فَمَاذَا تَأْمُرُونَ﴾ သူသည် သင်တို့အား သူတို့၏နယ်မြေမှ ထုတ်ယူလိုခြင်းပင် ဖြစ်၏။ သူ့ မှော်အတတ်ဖြင့် သင်တို့အား မည်သို့ ညွှန်ကြားမည်နည်း” ဟု ဖြစ်၏။
၃၆။ အကြံ ပေးများ	﴿قَالُوا أَرْجِهْ وَأَخَاهُ وَأَبْعَثْ فِي الْمَدَائِنِ حَاشِرِينَ﴾ ပြန်ပြောကြသည်မှာ “သူနှင့် သူ့အစ်ကိုအား* မျှော်ခိုင်းထားပြီး၊ မြို့နယ်များသို့ စည်းရုံးရေးမှူးများကို ဖော်ထုတ်၍၊
၃၇။	﴿يَأْتُوكَ بِكُلِّ سَحَابٍ عَلِيمٍ﴾ -မှော် ပညာရှင်ကိုယ်စီအား သင့်ထံသို့ လာရောက်စေကြလော့” ဟု ဖြစ်၏။
၃၈။	﴿فَجُمِعَ السَّحَرَةُ لِمِيقَاتِ يَوْمٍ مَّعْلُومٍ﴾ ထို့နောက် မှော်ဆရာများကို အသိပေးပြီး ရက်ချိန်း နေ့၌ စုစည်းစေ၏။
၃၉။	﴿وَقِيلَ لِلنَّاسِ هَلْ أَنْتُمْ مُجْتَمِعُونَ﴾ လူထုကြီးအား “သင်တို့သည် စုစည်းကြမည်လော” ဟု မေးမြန်း၏။
၄၀။	﴿لَعَلَّنَا نَتَّبِعُ السَّحَرَةَ إِنْ كَانُوا هُمُ الْغَالِبِينَ﴾ မှော်ဆရာများသည် အနိုင်ရသူများ ဖြစ်ခဲ့သော် ကျွန်ုပ်တို့သည် သူတို့၏ နောက်သို့ လိုက်နိုင်ရာ၏။ ဟု ဆိုကြ၏။
၄၁။	﴿فَلَمَّا جَاءَ السَّحَرَةُ قَالُوا لِفِرْعَوْنَ أَئِنَّا لَنَا أَجْرًا إِنْ كُنَّا نَحْنُ الْغَالِبِينَ﴾ ဖာရိုးထံသို့ မှော်ဆရာများ ရောက်လာစဉ် “ကျွန်ုပ်တို့သည် အနိုင်ရသူများ ဖြစ်ကြလျှင် ကျွန်ုပ်တို့ အတွက် အကျိုး ဆုလဒ်များ ရှိမည်လော” ဟု မေးမြန်းကြ၏။
၄၂။	﴿قَالَ نَعَمْ وَإِنَّكُمْ إِذَا لَّمِنَ الْمُقَرَّبِينَ﴾ သူက “ကောင်းပြီ၊ သင်တို့သည် ချည်းကပ်ခွင့်ရသူများ ဖြစ်ရစေမည်” ဟု ဆို၏။
၄၃။	﴿قَالَ لَهُمْ مُوسَى أَلْقُوا مَا أَنْتُمْ مُلْقُونَ﴾ သူတို့အား မူဆာက “သင်တို့ ခင်းကျင်းစရာအား ခင်းကျင်းလော့” ဟု ဆိုသော်
၄၄။	﴿فَالْقَوْمَ جِبَالُهُمْ وَعِصِيُّهُمْ وَقَالُوا بَعْزَةٌ فِرْعَوْنَ إِنَّا لَنَحْنُ الْغَالِبُونَ﴾ သူတို့၏ ကြိုးများ၊ လက်ထောက်များကို ခင်းကျင်းစဉ်၊ သူတို့က “ဖာရိုး၏ ဘုန်းတော်ဖြင့်၊ ကျွန်ုပ်တို့သည် အနိုင်ရသူ များ ဖြစ်ရမည်သာတည်း” ဟု ဆိုကြ၏။ ^{၇၈၇}
၄၅။	﴿فَأَلْقَى مُوسَى عَصَاهُ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ﴾ မူဆာသည် သူ၏ လက်ထောက်ကို ခင်းကျင်းစဉ်၊ ထိုအခါ ၎င်းသည် သူတို့၏ လှည်းစားမှုတို့အား ဖြိုလေတော့၏။
၄၆။	﴿فَأَلْقَى السَّحَرَةُ سَاجِدِينَ﴾

(၇၈၇) သူတို့၏ လက်ထောက်များ ဆိုသည်ကို ၂:၆၀ အောက်ခြေတွင် ကြည့်ပါ။ သူတို့၏ ကြိုးများဆိုသည်မှာ သူတို့ ကြိုးဆွဲသည့် အတိုင်း လိုက်နာ နေရသည့် သူတို့၏ ရုပ်သေး လူတန်းစားတစ်ရပ်ကို ပြောဆိုခြင်း ဖြစ်ပေသည်။ သူတို့သည် ဖာရိုးမင်း၏ အရှိန်အဝါဖြင့်သာ အာဏာပါဝါ ပြန်နိုင်ကြောင်း ကိုယ်ရည်ကိုယ်သွေးလုံးဝ မရှိကြောင်း မှော်ဆရာတို့၏ တန်ခိုးကြောင့် အသက်ဝင်လာခြင်းလည်း မဟုတ်ကြောင်းကို “ဖာရိုးမင်း၏ အရှိန်အဝါဖြင့်” ဟူသည့် စကားက အတိအကျ ထောက်ပြနေသည်ပင်။ ၂:၆၆၊ ၇:၁၇ တို့ တွင်ကြည့်ပါ။

	ခင်းကျင်းသော မှော်ဆရာများသည် ဦးချကြလျက်-
၄၇။	قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ ﴿٤٧﴾ ပြောကြသည်မှာ “ကျွန်ုပ်တို့သည် လောကဓပ်သိမ်း၏ ကံကြမ္မာရှင်အား သက်ဝင်ယုံကြည်ကြပါပြီ-
၄၈။	رَبِّ مُوسَى وَهَارُونَ ﴿٤٨﴾ -အရှင်သည် မူဆာနှင့် ဟာရုန်တို့၏ ကံကြမ္မာရှင် ဖြစ်ပါ၏။”ဟု ဖြစ်၏။
၄၉။	قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ فَلَسَوْفَ تَعْلَمُونَ لَأَقْطَعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَأَصْلَبَنَّاكُمْ أَجْمَعِينَ ﴿٤٩﴾ ဘုရား သူက “သင်တို့သည် ကျွန်ုပ်၏ ခွင့်ပြုချက်မရှိမီ ၎င်းအား ယုံကြည်ကြသလော၊ သူသည် သင်တို့အား မှော်အတတ် သင်ပေးသော သင်တို့၏ အကြီးအကဲ ဖြစ်ရမည်။ သင်တို့ သိကြရလတ္တံ့၊ ကျွန်ုပ်သည် သင်တို့၏ ဆက်လုပ်မည့် လက်များ ခြေများကို ဖြတ်တောက်မည်။ သင်တို့ အားလုံးကို ကားစင်တင်ပစ်မည်။”ဟု ကြုံးဝါး၏။
၅၀။	قَالُوا لَا ضَيْرَ إِنَّا إِلَى رَبِّنَا مُنْقَلِبُونَ ﴿٥٠﴾ သူတို့ ပြန်ပြောသည်မှာ “နာကျင်မှု မရှိပါ။ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်၏ ထံသို့ ဦးလှည့်ရမည့်သူများပင် ဖြစ်၏။
၅၁။	إِنَّا نَطْمَعُ أَنْ يَغْفِرَ لَنَا رَبُّنَا خَطَايَانَا أَنْ كُنَّا أَوَّلَ الْمُؤْمِنِينَ ﴿٥١﴾ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား မေ့ပြစ်များမှ လွတ်ငြိမ်းစေခြင်းကို မျှော်လင့်၏။ ကျွန်ုပ်တို့သည် ဦးဦး ဖျားဖျား ယုံကြည်သူများ ဖြစ်လို၏။”ဟု ဖြစ်၏။
၅၂။ ☆ ၂၀:၇၇	وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي إِنَّكُمْ مُتَّبِعُونَ ﴿٥٢﴾ ငါသည် မူဆာထံသို့ အာရုံဖြစ်စေသည်မှာ “သင်တို့အား နောက်မှ လိုက်ကြလိမ့်မည်။ သင်သည် ဝါ အမှုတော်ဆောင် များနှင့်အတူ ခရီးနှင်လော့။” ဟု ဖြစ်၏။☆
၅၃။	فَأَرْسَلَ فِرْعَوْنُ فِي الْمَدَائِنِ حَاشِرِينَ ﴿٥٣﴾ ဖာရိုးသည် မြို့နယ်များသို့ စည်းရုံးရေးမှူးများကို စေစားလျက်-
၅၄။	إِنَّ هَؤُلَاءِ لَشِرْذِمَةٌ قَلِيلُونَ ﴿٥٤﴾ ဧကန်ပင် တစ်ဆုပ်စာ အနည်းငယ်ဖြစ်သော ထိုသူများ-
၅၅။ ဒေါသ ဖြစ်စေ	وَأَنَّهُمْ لَنَا لِعَاظُونَ ﴿٥٥﴾ သူတို့သည် ကျွန်ုပ်တို့အား ရန်စကြပြီ။
၅၆။	وَأِنَّا لَجَمِيعٌ حَادِرُونَ ﴿٥٦﴾ ကျွန်ုပ်တို့ အားလုံး သတိ၊ (ဟု တပ်လှန့်၏။)
၅၇။ ဘုရား လူတို့	فَأَخْرَجْنَاهُمْ مِنْ جَنَّاتٍ وَعُيُونٍ ﴿٥٧﴾ သို့ဖြင့် ငါသည် သူတို့ကို ထုတ်ပယ်လိုက်သည်မှာ ဥယျာဉ် စိမ့်စမ်းများအတွင်းမှ-
၅၈။	وَكُنُوزٍ وَمَقَامٍ كَرِيمٍ ﴿٥٨﴾ ကျက်သရေရှိသော ရတနာစီရီ ဘုံဌာနေမှ ဖြစ်၏။

၅၉။	<p style="text-align: right;">كَذَلِكَ وَأَوْرَثْنَاهَا بَنِي إِسْرَائِيلَ ﴿٥٩﴾</p> <p>ဤသို့ဖြင့် ငါသည် ဂျူးလူမျိုးတို့ကို အမွေဆက်ခံစေတော်မူ၏။</p>
၆၀။	<p style="text-align: right;">فَأَتَّبَعُوهُمْ مُشْرِقِينَ ﴿٦٠﴾</p> <p>၎င်းတို့သည် သူတို့အား အရှေ့ဘက်တွင် နောက်မှလိုက်၏။</p>
၆၁။	<p style="text-align: right;">فَلَمَّا تَرَأَى الْجَمْعَانِ قَالَ أَصْحَابُ مُوسَى إِنَّا لَمُدْرِكُونَ ﴿٦١﴾</p> <p>တပ်စုနှစ်ခု ပက်ပင်းတိုးသောအခါ မူဆာ၏ ပေါင်းဖော်များက “ကျွန်ုပ်တို့မှာ လွှမ်းခြုံခံရလတ္တံ့” ဟု ပြောကြ၏။</p>
၆၂။	<p style="text-align: right;">قَالَ كَلَّا إِنَّ مَعِيَ رَبِّي سَيَهْدِينِ ﴿٦٢﴾</p> <p>သူက “မဟုတ်ပြီ။ ကံကြမ္မာရှင်သည် ကျွန်ုပ်နှင့်အတူရှိ၍၊ ကျွန်ုပ်အား လမ်းညွှန်တော်မူအံ့” ဟု ဆို၏။</p>
၆၃။	<p style="text-align: right;">فَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ اصْرِبْ بَعْصَاكَ الْبَحْرَ فَانْفَلَقَ فَكَانَ كُلُّ فِرْقٍ كَالطَّوْدِ الْعَظِيمِ ﴿٦٣﴾</p> <p>၂၂၆၀ ၂၂၆၀ ★ ★</p> <p>ငါက မူဆာထံသို့ “သင့် လက်ထောက်ဖြင့်* ပင်လယ်ဝမှ ခရီးနှင်လော့”* ဟု အာရုံစူးစိုက်စေ၏။ သို့ဖြင့် ကွဲပြားသွားခဲ့၏။ တောင်နံရံ ကြီး ကဲ့သို့ ကိုယ်စီ ခွဲခြားပြီး ဖြစ်၏။ ၇၇</p>
၆၄။	<p style="text-align: right;">وَأَرْزَلْنَا تَمَّ الْأَخْرِينَ ﴿٦٤﴾</p> <p>ထို့နောက် အခြားလူတို့ကို ထိုနေရာသို့ ချည်းကပ်လာစေတော်မူ၏။</p>
၆၅။	<p style="text-align: right;">وَأَنْجَيْنَا مُوسَىٰ وَمَنْ مَعَهُ أَجْمَعِينَ ﴿٦٥﴾</p> <p>မူဆာ၊ သူနှင့်အတူ အားလုံးကို ငါသည် လွတ်မြောက်စေတော်မူ၍။</p>
၆၆။	<p style="text-align: right;">تَمَّ أَعْرَفْنَا الْأَخْرِينَ ﴿٦٦﴾</p> <p>အခြားသူတို့အား နစ်မြုပ်စေခဲ့ပြီ။</p>
၆၇။	<p style="text-align: right;">إِنَّ فِي ذَٰلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُّؤْمِنِينَ ﴿٦٧﴾</p> <p>ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုသည် ယုံကြည်ကြသည် မဟုတ်ချေ။ ၇၈</p>

(၇၇၄) ကိုယ်တော်မူဆာသည် သူ့တောင်မှူးဖြင့် ရိုက်လိုက်၍ ပင်လယ်ကြီး နှစ်ခြမ်းကွဲသွားခြင်း မဟုတ်ချေ။ (၂:၅၀၊ ၆၀) တွင် ကြည့်ပါ။ ကိုယ်တော်မူဆာတို့ ဖြတ်သွားသော လမ်းကို **ခြောက်သွေ့သောလမ်း**ဟု ၂၀:၇၇ တွင် အတိအကျ ပြောထားပြီး ဖြစ်သည်။ ကိုယ်တော်မူဆာတို့ လူစု ဖြတ်သွားပြီးမှ ဒီရေတက်လာခြင်း ဖြစ်ပေသည်။ ထိုအကြောင်းကို ရန်သူများသည် အရှေ့ဘက်မှ ရှိ၍၊ သူတို့အချင်းချင်း လှမ်းမြင်ရသော အဆင့်တွင်သာ ရှိသေးသော အချိန်ကာလက သက်သေတည်လျက် ရှိသည်။ ရန်သူများသည် ကိုယ်တော်မူဆာတို့ လူစုအား ဂုတ်ပိုးကို ဆွဲနိုင်လောက်သော နီးကပ်မှုတွင် မရှိသေးချေ။ ရန်သူတပ်ကြီး နှစ်ခုလှမ်းမြင်ရသော အခြေအနေမှာ ဒီရေအတက် အကျအတွက် လုံလောက်သော ကွာဟသည့် အချိန်ဖြစ်ပေသည်။ ကိုယ်တော်မူဆာတို့လူစုကြီး ပင်လယ်ဝအား ဖြတ်သွားပြီးသော အချိန်တွင် ဒီရေတက်လာမှုကြောင့် လူစုကြီးနှစ်စုကို တောင်နံရံကြီးများဖြင့် စည်းခြားသလို ဖြစ်သွားကြောင်း ဤသုတ်တော်က ရှင်းလင်းထားပေသည်။ ထိုတောင်နံရံဟူသော စကားလုံးသည် အစည်းအတား တောင်ကုန်းဟူသော ဖြစ်၍၊ လှိုင်းတန်ပိုးကြီးဟု ပြောဆိုထားခြင်း မရှိချေ။ လှိုင်းတန်ပိုးကြီးဟု ပြန်ဆိုခြင်းသည် အစာသွပ် ပြန်ဆိုခြင်းသာ ဖြစ်ပေသည်။

(၇၇၅) ကိုယ်တော်မူဆာအား အချိန်အခါ၊ အခြေအနေကို ချိန်ဆတတ်သည့် အသိဉာဏ်ကိုသာ ပရမတ်ဘုရားရှင်က ကိန်းဝပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် သူ့လူမျိုးတို့အား မြစ်ပြင်ကို ဖြတ်၍ ဆောင်ကြဉ်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်မှာ လိုက်လာသူများသည် ရန်သူကို ချေမှုန်းလိုစေ တစ်ခုသာ သိ၍၊ အခြေအနေ အချိန်အခါအား သုံးသပ်နိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဒီရေအတက်တွင် နစ်မြုပ်သွားခြင်း ဖြစ်ပေသည်။ ဒဏ္ဍာရီလာ ပုံပြင်အတိုင်း ကိုယ်တော်မူဆာ၏ တောင်မှူးဖြင့် တန်ခိုးကြီးပြခဲ့ပါက- ကိုယ်တော်မူဆာအား မည်သူက မယုံကြည်နိုင်ဘဲ နေခဲ့မည်နည်း၊ ဤသုတ်တော်ပါ “သူတို့အများစုကြီးမှာ ယုံကြည်ကြသည် မဟုတ်ချေ” ဆိုသော စကားက ထိုဖြစ်ရပ်ကြီးသည် သဘာဝလွန် ဖြစ်ရပ်ကြီးမဟုတ်ကြောင်းကို လွန်စွာ ထင်ရှားရှင်းလင်း စေပေသည်။

၆၈။	<p style="text-align: right;">وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴿٦٨﴾</p> <p>ကေနပ်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၆၉။	<p style="text-align: right;">وَآتُوا عَلَيْهِمْ نَبَأَ إِبْرَاهِيمَ ﴿٦٩﴾</p> <p>အီဗရာဟိမ်းနှင့် စပ်လျဉ်းသော သတင်းကို သူတို့အား ရွတ်ပြလော့။</p>
၇၀။	<p style="text-align: right;">إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا تَعْبُدُونَ ﴿٧٠﴾</p> <p>သူက သူ့ဖခင်နှင့် သူ့လူမျိုးအား “မည်သည့်အရာကို ကိုးကွယ်နေကြသနည်း!” ဟု မေးသော်-</p>
၇၁။	<p style="text-align: right;">قَالُوا نَعْبُدُ أَصْنَامًا فَنَنْظِلُّ لَهَا عَاكِفِينَ ﴿٧١﴾</p> <p>သူတို့က “ဆင်းတုတော်များကို ကျွန်ုပ်တို့ ကိုးကွယ်၏။ ၎င်းတို့ကို ဝဇီပိတ်၍ ကုပ်တွယ်ထားပြီ” ဟု ပြန်ပြော၏။</p>
၇၂။	<p style="text-align: right;">قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ ﴿٧٢﴾</p> <p>သူပြောပြန်သည်မှာ “သင်တို့ ဆုတောင်းသည်ကို ၎င်းတို့ ကြားကြသလော၊-</p>
၇၃။	<p style="text-align: right;">أَوْ يَنْفَعُونَكُمْ أَوْ يَضُرُّونَ ﴿٧٣﴾</p> <p>သို့မဟုတ် သင်တို့အား အကျိုးပေးနိုင်သလော၊ အဆိုးကောပေးနိုင်သလော” ဟု ဖြစ်၏။</p>
၇၄။	<p style="text-align: right;">قَالُوا بَلْ وَجَدْنَا آبَاءَنَا كَذَلِكَ يَفْعَلُونَ ﴿٧٤﴾</p> <p>သူတို့က “အမှန်မှာ- ဤသို့ ပြုလုပ်နေသည်ကို မိရိုးဖလာအလျောက် ကျွန်ုပ်တို့ တွေ့ရ၏” ဟု ပြန်ပြော၏။</p>
၇၅။	<p style="text-align: right;">قَالَ أَفَرَأَيْتُمْ مَا كُنْتُمْ تَعْبُدُونَ ﴿٧٥﴾</p> <p>သူက ပြောသည်မှာ “သင်တို့ ကိုးကွယ်လေ့ရှိရာများကို မြင်သလော၊</p>
၇၆။	<p style="text-align: right;">أَنْتُمْ وَأَبَاؤُكُمْ الْأَقْدَمُونَ ﴿٧٦﴾</p> <p>သင်တို့နှင့် သင်တို့၏ ဘဘိုးများ စုံရပ်ခံခဲ့ကြပြီ။</p>
၇၇။	<p style="text-align: right;">فَإِنَّهُمْ عُدُّوا لِي إِلَّا رَبَّ الْعَالَمِينَ ﴿٧٧﴾</p> <p>၎င်းတို့သည် ကျွန်ုပ်အား စည်းဖောက်သူ ဖြစ်၏။ ကျွန်ုပ်အတွက်မူ လောကဓပ်သိမ်း၏ ကံကြမ္မာရှင်သာ ရှိ၏။</p>
၇၈။	<p style="text-align: right;">الَّذِي خَلَقَنِي فَهُوَ يَهْدِينِ ﴿٧٨﴾</p> <p>ကျွန်ုပ်အား ဖြစ်တည်စေသော အရှင်သည် ကျွန်ုပ်အား လမ်းညွှန်ပေး၏။</p>
၇၉။	<p style="text-align: right;">وَالَّذِي هُوَ يُطْعَمُنِي وَيَسْقِينِ ﴿٧٩﴾</p> <p>ထို အရှင်သည် ကျွန်ုပ်အား အစာကျွေး၏။ သောက်ရေပေး၏။</p>
၈၀။	<p style="text-align: right;">وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ ﴿٨٠﴾</p> <p>ကျွန်ုပ်ဖျားနေသောအခါ၊ ဆေးကုပေး၏။</p>
၈၁။	<p style="text-align: right;">وَالَّذِي يُمَيِّتُنِي ثُمَّ يُحْيِينِ ﴿٨١﴾</p> <p>အရှင်သည် ကျွန်ုပ်အား သေခြင်းကို ဖြစ်စေ၏။ တဖန် ရှင်ခြင်းကို ဖြစ်စေ၏။</p>
၈၂။	<p style="text-align: right;">وَالَّذِي أَطْمَعُ أَنْ يَغْفِرَ لِي خَطِيئَتِي يَوْمَ الدِّينِ ﴿٨٢﴾</p>

	စီရင်မိန့်ချသည့်နေ့ကာလ၌ အရှင်သည် ကျွန်ုပ်၏ မေ့မှားပြစ်များကို လွတ်ငြိမ်းစေမည်ဟု ကျွန်ုပ် မျှော်လင့်မိ၏။
၈၃။	رَبِّ هَبْ لِي حُكْمًا وَأَلْحِنِّي بِالصَّالِحِينَ ﴿٨٣﴾ အို ကံကြမ္မာရှင် တပည့်တော်အား စီရင်ထုံးပြုနည်းကို ချီးမြှင့်တော်မူပါ။ ပြုပြင်သူများဖြင့် အတူဖြစ်စေတော်မူပါ။
၈၄။	وَأَجْعَلْ لِي لِسَانَ صِدْقٍ فِي الْآخِرِينَ ﴿٨٤﴾ နောင်လာနောက်သားတို့၏ နှုတ်လျှာတွင် တပည့်တော်အား သမာဓိရှင်အဖြစ် စီစဉ်ပေးတော်မူပါ။
၈၅။	وَأَجْعَلْنِي مِنْ وَرَثَةِ جَنَّةِ النَّعِيمِ ﴿٨٥﴾ ဂုဏ်ရှိသော သုခဘုံများ၌ အမွေစားအမွေးခံအဖြစ် စီစဉ်ပေးတော်မူပါ။
၈၆။	وَاعْفِرْ لِأَبِي إِنَّهُ كَانَ مِنَ الصَّالِينَ ﴿٨٦﴾ အပါယ်လမ်း၌ ရှိနေသော တပည့်တော်၏ ဖခင်အား လွတ်ငြိမ်းခွင့် ပေးတော်မူပါ။
၈၇။	وَلَا تُخْزِنِي يَوْمَ يُبْعَثُونَ ﴿٨٧﴾ နိုးထရမည့်နေ့ကာလ၌ တပည့်တော်သည် အရှက်ရစေသူမှ မဖြစ်ပါရစေနှင့်။
၈၈။	يَوْمَ لَا يَنْفَعُ مَالٌ وَلَا بَنُونَ ﴿٨٨﴾ ထိုနေ့တွင် ဥစ္စာပစ္စည်း၊ သားသမီးများက အကျိုးပေးနိုင်ခြင်း မရှိချေ။
၈၉။	إِلَّا مَنْ أَتَى اللَّهَ بِقَلْبٍ سَلِيمٍ ﴿٨٩﴾ ပရမတ်ဘုရားရှင်၏ ထံသို့ ငြိမ်းချမ်းသော နှလုံးသားဖြင့် လာသူသည်သာ ကင်းလွတ်၏။
၉၀။	وَأَزَلِمَتْ الْأَجْنَةُ لِلْمُتَّقِينَ ﴿٩٠﴾ စည်းစောင့်သူများဘက်သို့ သုခဘုံသည် ချည်းကပ်လာနေစေ၏။
၉၁။	وَبَرَزَتْ الْأَجْهِمُ لِلْغَاوِينَ ﴿٩١﴾ ငရဲမီးသည် တိမ်းပါးနေသူများအတွက် ချဉ်းကပ်ရာဘုံ ဖြစ်၏။
၉၂။	وَقِيلَ لَهُمْ أَيْنَ مَا كُنْتُمْ تَعْبُدُونَ ﴿٩٢﴾ သူတို့အား မေးမည်မှာ “သင်တို့ ကိုးကွယ်လေ့ရှိရာများ အဘယ်မှာနည်း-
၉၃။	مِنْ دُونِ اللَّهِ هَلْ يَنْصُرُونَكُمْ أَوْ يَنْتَصِرُونَ ﴿٩٣﴾ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့အား ကူညီနိုင်သလော၊ သို့မဟုတ် သူတို့ကိုယ်သူတို့ ကူညီနိုင်သလော၊”ဟု ဖြစ်၏။
၉၄။	فَكُفِّبُوا فِيهَا هُمْ وَالْغَاوُونَ ﴿٩٤﴾ ထို၌ အလှည့်ပြန်ခံရသူများ- မှာ တိမ်းပါးနေသူများနှင့်-
၉၅။	وَجُنُودٌ إِبْلِيسَ أَجْمَعُونَ ﴿٩٥﴾ ရှေးရိုးစွဲ* တပ်အင်အားစု အားလုံးပင် ဖြစ်၏။
၉၆။	قَالُوا وَهُمْ فِيهَا يَخْتَصِمُونَ ﴿٩٦﴾ သူတို့ချင်း အချေအတင်ဖြစ်မှု၌ ပြောကြမည်မှာ-

၉၇။	<p style="text-align: right;">﴿ تَاللّٰهِ اِنْ كُنَّا لَفِي ضَلٰلٍ مُّبِيْنٍ ﴾</p> <p>ပရမတ်ဘုရားရှင်အား တိုင်တည်လျက်၊ ကျွန်ုပ်တို့သည်ကား ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိကြပြီ။</p>
၉၈။	<p style="text-align: right;">﴿ اِذْ نُسَوِّكُمْ بِرَبِّ الْعٰلَمِيْنَ ﴾</p> <p>ကျွန်ုပ်တို့က လောကဓပ်သိမ်း၏ ကံကြမ္မာရှင်ဖြင့် ပုံစံတူဟုမှတ်သော သင်တို့-</p>
၉၉။	<p style="text-align: right;">﴿ وَمَا اَضَلَّنَا اِلَّا الْمُجْرِمُوْنَ ﴾</p> <p>ရာဇဝတ်ကောင်များက ကျွန်ုပ်တို့အား လမ်းမှားစေခဲ့သည်သာ ဖြစ်၏။</p>
၁၀၀။	<p style="text-align: right;">﴿ فَمَا لَنَا مِنْ شٰفِعِيْنَ ﴾</p> <p>ကျွန်ုပ်တို့အတွက်မူ အမျှပေးပေးနိုင်သူ မရှိလေတကား။</p>
၁၀၁။	<p style="text-align: right;">﴿ وَلَا صَدِيْقٍ حَمِيْمٍ ﴾</p> <p>နွေးထွေးသော မိတ်ဆွေမှန်လည်း မရှိလေပြီ။</p>
၁၀၂။	<p style="text-align: right;">﴿ فَلَوْ اَنَّ لَنَا كَرَّةً فَنَكُوْنَ مِنَ الْمُؤْمِنِيْنَ ﴾</p> <p>အကယ်၍ ကျွန်ုပ်တို့မှာ အလှည့်ပြန်ရခဲ့လျှင်၊ ယုံကြည်သူများ အနက်မှ ဖြစ်ရပေအံ့”ဟု ဖြစ်၏။</p>
၁၀၃။	<p style="text-align: right;">﴿ اِنَّ فِيْ ذٰلِكَ لَاٰيَةً وَمَا كَانَ اَكْثَرُهُمْ مُّؤْمِنِيْنَ ﴾</p> <p>ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။</p>
၁၀၄။	<p style="text-align: right;">﴿ وَاِنَّ رَبَّكَ لَهٗوَ الْعَزِيْزُ الرَّحِيْمُ ﴾</p> <p>ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၀၅။	<p style="text-align: right;">﴿ كَذَّبَتْ قَوْمُ نُوْحٍ الْمُرْسَلِيْنَ ﴾</p> <p>နူးဟ်၏ လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ကြ၏။</p>
၁၀၆။	<p style="text-align: right;">﴿ اِذْ قَالَ لَهُمْ اٰخُوهُمْ نُوْحٌ اَلَا تَتَّقُوْنَ ﴾</p> <p>၂၃၃ သူတို့၏ ညီနောင်ဖြစ်သော နူးဟ်က* ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-</p>
၁၀၇။	<p style="text-align: right;">﴿ اِنِّيْ لَكُمْ رَسُوْلٌ اٰمِيْنٌ ﴾</p> <p>ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။</p>
၁၀၈။	<p style="text-align: right;">﴿ فَاتَّقُوا اللّٰهَ وَاَطِيعُوْنَ ﴾</p> <p>ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။</p>
၁၀၉။	<p style="text-align: right;">﴿ وَمَا اَسْأَلُكُمْ عَلَيْهِ مِنْ اَجْرٍ اِنْ اَجْرِيْ اِلَّا عَلٰى رَبِّ الْعٰلَمِيْنَ ﴾</p> <p>ကျွန်ုပ်သည် ထိုအတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကဓပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။</p>
၁၁၀။	<p style="text-align: right;">﴿ فَاتَّقُوا اللّٰهَ وَاَطِيعُوْنَ ﴾</p> <p>သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့”ဟု ဖြစ်၏။</p>

၁၁၁။	<p>﴿ قَالُوا أَنْتُمْ لَكُمْ وَاتَّبَعَكَ الْأَرْذَالُونَ ﴾</p> <p>သူတို့က “ကျွန်ုပ်တို့ သင့်ကိုယုံကြည်ရမည်လော၊ သင့်အား ဥဉာဏ်ရှိသူတို့သာ လိုက်နာနေကြ၏” ဟု ဆို၏။</p>
၁၁၂။	<p>﴿ قَالَ وَمَا عَلَّمِي بِمَا كَانُوا يَعْمَلُونَ ﴾</p> <p>သူက ပြန်ပြောသည်မှာ “သူတို့ မည်သို့ ကျင့်ကြံလေ့ရှိသည်များကို ကျွန်ုပ် အသို့ သိအံ့နည်း။”</p>
၁၁၃။	<p>﴿ إِنَّ حِسَابَهُمْ إِلَّا عَلَى رَبِّي لَوْ تَشْعُرُونَ ﴾</p> <p>သူတို့အား စရင်းရှင်းခြင်းသည် ကံကြမ္မာရှင်နှင့်သာ ဆိုင်၏။ သင်တို့ သတိမမိနိုင်ပါ။-</p>
၁၁၄။	<p>﴿ وَمَا أَنَا بِطَارِدِ الْمُؤْمِنِينَ ﴾</p> <p>-ကျွန်ုပ်အနေဖြင့် ယုံကြည်သူများကို မောင်းထုတ်မည် မဟုတ်ချေ-</p>
၁၁၅။	<p>﴿ إِنَّ أَنَا إِلَّا نَذِيرٌ مُّبِينٌ ﴾</p> <p>-ကျွန်ုပ်သည်ကား ရှင်းလင်းထင်ရှားသော သတိပေးသူ ဖြစ်သည်-” ဟု ဖြစ်သော်။</p>
၁၁၆။	<p>﴿ قَالُوا لئن لَمْ تَنْتَه يَا نُوحُ لَتَكُونَنَّ مِنَ الْمَرْجُومِينَ ﴾</p> <p>သူတို့က “အသင်သည် မရပ်စဲလျှင်- အို နူးဟ်- သင်သည် ပစ်ထုတ်ခံရသူများမှ ဖြစ်ရချေမည်” ဟု ဆိုကြ၏။</p>
၁၁၇။	<p>﴿ قَالَ رَبِّ إِنَّ قَوْمِي كَذَّبُونِ ﴾</p> <p>သူ ဆုတောင်းသည်မှာ “အို ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးသည် ငြင်းဆန်ကြပေပြီ-</p>
၁၁၈။	<p>﴿ فَافْتَحْ بَيْنِي وَبَيْنَهُمْ فَتْحًا وَنَجِّنِي وَمَنْ مَعِيَ مِنَ الْمُؤْمِنِينَ ﴾</p> <p>တပည့်တော်၏ကြား သူတို့ကြား၌ ထွက်ပေါက် ဖွင့်ပေးတော်မူပါ။ တပည့်တော်၊ တပည့်တော်နှင့်အတူရှိသော ယုံကြည်သူများကို လွတ်မြောက်စေတော်မူပါ။” ဟု ဖြစ်၏။</p>
၁၁၉။	<p>﴿ فَأَنْجَيْنَاهُ وَمَنْ مَعَهُ فِي الْفُلِّ الْمَشْحُونِ ﴾</p> <p>ဝါသည် သူ၊ သူနှင့်အတူရှိသော သူတို့ကို ဝန်တင် သင်္ဘောဖြင့် လွတ်မြောက်စေတော်မူ၏။</p>
၁၂၀။	<p>﴿ ثُمَّ أَعْرَفْنَا بَعْدَ الْبَاقِينَ ﴾</p> <p>ထို့နောက်တွင် နောက်ကျန် တည်ရှိသူများကို နှစ်မြုပ်စေခဲ့ပြီ။</p>
၁၂၁။	<p>﴿ إِنَّ فِي ذَلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ ﴾</p> <p>ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။</p>
၁၂၂။	<p>﴿ وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴾</p> <p>ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၂၃။ ★၇၆၅	<p>﴿ كَذَّبَتْ عَادُ الْمُرْسَلِينَ ﴾</p> <p>အာဒံ* တို့သည် ဥဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။</p>
၁၂၄။	<p>﴿ إِذْ قَالَ لَهُمْ أَخُوهُمْ هُودٌ أَلَا تَتَّقُونَ ﴾</p> <p>သူတို့၏ ညီနောင်ဖြစ်သော ဟု-ဒ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-</p>

၁၂၅။	<p style="text-align: right;">﴿إِنِّي لَكُمْ رَسُولٌ أَمِينٌ﴾</p> <p>ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။</p>
၁၂၆။	<p style="text-align: right;">﴿فَاتَّقُوا اللَّهَ وَأَطِيعُوا﴾</p> <p>ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။</p>
၁၂၇။	<p style="text-align: right;">﴿وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ إِنْ أَجْرِيَ إِلَّا عَلَى رَبِّ الْعَالَمِينَ﴾</p> <p>ကျွန်ုပ်သည် ထိုအတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကဝပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။</p>
၁၂၈။ လက္ခဏာ	<p style="text-align: right;">﴿أَتَّبِعُونَ بِكُلِّ رِيحٍ آيَةً تَعْبَثُونَ﴾</p> <p>သင်တို့သည် အဓိပ္ပါယ်မဲ့ အောင်လံ ကိုယ်စီ လွှင့်ထူရန် တည်ဆောက်နေကြသလော။</p>
၁၂၉။	<p style="text-align: right;">﴿وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمْ تَخْلُدُونَ﴾</p> <p>အစဉ်တည်တံ့နိုင်အံ့မှာ တည်ဆောက်ထားသည်များကို သိမ်းယူကြကုန်၏။</p>
၁၃၀။	<p style="text-align: right;">﴿وَإِذَا بَطِشْتُمْ بَطِشْتُمْ جَبَّارِينَ﴾</p> <p>သင်တို့သည် ကိုင်တွယ်သောအခါ ပုန်ကန်သူများ အဖြစ် ကိုင်တွယ်ကြ၏။</p>
၁၃၁။	<p style="text-align: right;">﴿فَاتَّقُوا اللَّهَ وَأَطِيعُوا﴾</p> <p>ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။</p>
၁၃၂။	<p style="text-align: right;">﴿وَاتَّقُوا الَّذِي أَمَدَّكُمْ بِمَا تَعْلَمُونَ﴾</p> <p>သိထားသည့်အတိုင်း သင်တို့ကို တိုးပွားသည့် အရှင်အား စည်းစောင့်ကြကုန်လော့။^{၇၆}</p>
၁၃၃။	<p style="text-align: right;">﴿أَمَدَّكُمْ بِأَنْعَامٍ وَبَنِينَ﴾</p> <p>အရှင်သည် သင်တို့အား တိုးပွားစေသည်မှာ တိရိစ္ဆာန်များ၊ သားသမီးများ-</p>
၁၃၄။	<p style="text-align: right;">﴿وَجَنَاتٍ وَعُيُونٍ﴾</p> <p>ဥယျာဉ်ခြံများ စိမ့်စမ်းများ ဖြစ်၏။</p>
၁၃၅။	<p style="text-align: right;">﴿إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ﴾</p> <p>သင်တို့အား ဝင့်ကြွေးသင့်မည့် နေ့ကြီးကို ကျွန်ုပ် ကြောက်မိသည်။”ဟု ဖြစ်၏။</p>
၁၃၆။	<p style="text-align: right;">﴿قَالُوا سَوَاءٌ عَلَيْنَا أَوَعَضْتِ أَمْ لَمْ تَكُنْ مِنَ الْوَاعِظِينَ﴾</p> <p>သူတို့ ပြန်ပြောသည်မှာ “ကျွန်ုပ်တို့အား သြဝါဒပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် သြဝါဒမပေးသည် ဖြစ်စေ မထူးပြီ။</p>
၁၃၇။	<p style="text-align: right;">﴿إِنْ هَذَا إِلَّا خُلُقُ الْأُولِينَ﴾</p>

(၇၇၇) သုတ်တော် ၁၂၈ မှာ ၁၃၄ အထိသည် အာဒ်လူမျိုးတို့၏ တန်ခိုးထွားခဲ့ပုံကို ပြဆိုသည်။ သူတို့သည် တောင်ထိပ်များ၌ အောင်လံလွှင့်ထူ ထားနိုင်ကြောင်း သို့သော် ၎င်းတို့သည် လောကီခဏ ဟန်ရေးပြများသာ ဖြစ်ကြောင်း ၁၂၈ တွင် ဆိုပြီး သူတို့သည် အခြားသူများ၏ ပိုင်နက်များကို အညွှာတာကင်းမဲ့စွာ တိုက်ခိုက် အနိုင်ယူခဲ့ခြင်း ၁၃၀၊ နယ်မြေများကို တိုးချဲ့နိုင်ခဲ့ခြင်း ၁၃၂၊ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများ များပြားလာခဲ့ခြင်း ၁၃၃၊ ၁၃၄ စသည်ဖြင့် ပြောဆိုထားပေသည်။ မည်သည့် အင်ပါယာ မဆို နောက်ဆုံးတွင် ကျဆုံးရကြောင်း၊ ထို့ကြောင့် မိမိကောင်းစားစဉ်တွင် ကောင်းမွန်သော အကျင့်အကြံများကို ပြုမူလုပ်ဆောင်ရန် လိုအပ်ကြောင်းကို ကျမ်းတော်က ပမာပေး သွန်သင်ခြင်း ဖြစ်ပေသည်။

	အမှန်ပင် ဤသည်မှာ ရှေးသူဟောင်းတို့၏ လုပ်ဖတ်အတိုင်းသာ ဖြစ်၏။
၁၃၈။	وَمَا نَحْنُ بِمُعَذِّبِينَ ﴿١٣٨﴾ ကျွန်ုပ်တို့သည် ဝင့်သင့်ကောင်များ မဟုတ်ချေ။
၁၃၉။	فَكَذَّبُوهُ فَأَهْلَكْنَاهُمْ إِنَّ فِي ذَلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ ﴿١٣٩﴾ သူတို့သည် ထိုသို့ ငြင်းဆန်ကြကုန်၏။ သို့ဖြင့် ဝါသည် သူတို့အား တိမ်ကောစေခဲ့ပြီ။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၁၄၀။	وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴿١٤٠﴾ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၄၁။	كَذَّبَتْ ثَمُودُ الْمُرْسَلِينَ ﴿١٤١﴾ သမု-ဒ်တို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။
၁၄၂။	إِذْ قَالَ لَهُمْ أَخُوهُمْ صَالِحٌ أَلَا تَتَّقُونَ ﴿١٤٢﴾ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-
၁၄၃။	إِنِّي لَكُمْ رَسُولٌ أَمِينٌ ﴿١٤٣﴾ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။
၁၄၄။	فَاتَّقُوا اللَّهَ وَأَطِيعُوا ﴿١٤٤﴾ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၁၄၅။	وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ إِنْ أَجْرِيَ إِلَّا عَلَى رَبِّ الْعَالَمِينَ ﴿١٤٥﴾ ကျွန်ုပ်သည် ထိုအတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကဝပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၁၄၆။	اتَّبِعُوا فِي مَا هَاهُنَا آمِنِينَ ﴿١٤٦﴾ သင်တို့အား အမြဲ ယုံကြည်စိတ်ချရခြင်း၌ ချန်ပေးထားမည်လော၊
၁၄၇။	فِي جَنَّاتٍ وَعُيُونٍ ﴿١٤٧﴾ ဥယျာဉ်များ စိမ်းစမ်းများ၌-
၁၄၈။	وَزُرُوعٍ وَنَخْلٍ طَلْعُهَا هَضِيمٌ ﴿١٤٨﴾ စိုက်ခင်းများ သီးပွင့်နုတို့ဖြင့် စွံပလွန်ပင်များ၌-
၁၄၉။	وَتَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا فَارِهِينَ ﴿١٤٩﴾ တောင်များကို ကျွမ်းကျင်စွာ ထုဆစ်ထားသော အဆောက်အဦများ၌၊
၁၅၀။	فَاتَّقُوا اللَّهَ وَأَطِيعُوا ﴿١٥٠﴾ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၁၅၁။	وَلَا تُطِيعُوا أَمْرَ الْمُسْرِفِينَ ﴿١٥١﴾

	အလွဲသုံးစားပြုသူများ၏ ညွှန်ကြားချက်ကို မနာခံကြကုန်နှင့်။
၁၅၂။	الَّذِينَ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ ﴿١٥٢﴾ သူတို့သည် မြေကမ္ဘာအား အဖျက်အနှောင့်လုပ်ကြ၏။ ပြုပြင်ပြောင်းလဲခြင်း မရှိချေ။”ဟု ဖြစ်၏။
၁၅၃။	قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ ﴿١٥٣﴾ သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရသူများမှ ဖြစ်၏။
၁၅၄။	مَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا فَأْتِ بآيَةٍ إِنْ كُنْتَ مِنَ الصَّادِقِينَ ﴿١٥٤﴾ အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သက်သေလက္ခဏာရပ်ကို ပေးအပ်လော့”ဟု ဖြစ်သော်-
၁၅၅။	قَالَ هَذِهِ نَافَةٌ لَهَا شِرْبٌ وَلَكُمْ شِرْبٌ يَوْمَ مَعْلُومٍ ﴿١٥٥﴾ သူက ပြောသည်မှာ “ဤမှာ ကုလားအုပ်မ၊ အသိပေးသော နေ့တွင် သူမအတွက် သောက်ရေ၊ သင်တို့အတွက် သောက်ရေသည် ရှိစေရမည်-” [☆]
၁၅၆။	وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ عَظِيمٌ ﴿١٥٦﴾ သူမအား အကုသိုလ်ဖြင့် မထိနှင့်၊ သို့ဖြစ်က ဝင့်ကြေးသင့်မည့် နေ့ကြီးက သင်တို့အား အရေးယူလတ္တံ့”ဟု ဖြစ်၏။
၁၅၇။	فَعَقَرُوهَا فَاصْبَحُوا نَادِمِينَ ﴿١٥٧﴾ ^{☆၇:၇၇} သူတို့သည် သူမအား မျိုးအစေ့ကြပြီ [☆] သို့ဖြင့် ယူကြုံးမရဖြစ်သွားရလေ၏။
၁၅၈။	فَأَخَذَهُمُ الْعَذَابُ إِنَّ فِي ذَلِكَ لآيَةً وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ ﴿١٥٨﴾ သို့ဖြင့် ဝင့်ကြေးဖြင့် သူတို့အား အရေးယူလေပြီ။ ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၁၅၉။	وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴿١٥٩﴾ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆၀။	كَذَّبَتْ قَوْمُ لُوطٍ الْمُرْسَلِينَ ﴿١٦٠﴾ [☆] ^{၇:၈၀} လု-တ်၏ [☆] လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့ကြပြီ။
၁၆၁။	إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ ﴿١٦١﴾ သူတို့၏ ညီနောင်ဖြစ်သော လု-တ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-
၁၆၂။	إِنِّي لَكُمْ رَسُولٌ أَمِينٌ ﴿١٦٢﴾ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။
၁၆၃။	فَاتَّقُوا اللَّهَ وَأَطِيعُوا ﴿١٦٣﴾ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၁၆၄။	وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ إِنْ أَجْرِيَ إِلَّا عَلَى رَبِّ الْعَالَمِينَ ﴿١٦٤﴾ ကျွန်ုပ်သည် ထိုအတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကဓပ်သိမ်း၏။

	ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၁၆၅။	<p style="text-align: right;">﴿ أَتَأْتُونَ الذُّكْرَانَ مِنَ الْعَالَمِينَ ﴾</p> <p>လောကခပ်သိမ်းအနက်မှ လိင်ဖိုများ ထံသို့သာ သင်တို့ လာလိုကြသလော။</p>
၁၆၆။	<p style="text-align: right;">﴿ وَتَدْرُونَ مَا خَلَقَ لَكُمْ رَبُّكُمْ مِنْ أَزْوَاجِكُمْ بَلْ أَنْتُمْ قَوْمٌ عَادُونَ ﴾</p> <p>သင်တို့အတွက် သင်တို့၏ ကံကြမ္မာရှင်က ဖြစ်တည်ပေးထားသော စုဖွဲ့မှုများကို ချန်ခဲ့ကြသလော၊ အမှန်မှာ သင်တို့သည် စည်းဖောက်သည့် လူမျိုးပင် ဖြစ်၏။” ဟု ဖြစ်သော်-</p>
၁၆၇။	<p style="text-align: right;">﴿ قَالُوا لَئِن لَّمْ تَنْتَهَ يَا لُوطُ لَتَكُونَنَّ مِنَ الْمُخْرَجِينَ ﴾</p> <p>သူတို့က “သင်သည် မရပ်စဲလျှင်၊ အိုး လု-တိ၊ သင်သည် မောင်းထုတ်ခံရသူအနက်မှ ဖြစ်ရလတ္တံ့၊” ဟု ပြန်ပြော၏။</p>
၁၆၈။	<p style="text-align: right;">﴿ قَالَ إِنِّي لِعَمَلِكُمْ مِنَ الْقَالِينَ ﴾</p> <p>သူက ပြောသည်မှာ “ကျွန်ုပ်သည် သင်တို့၏ အကျင့်အကြံများကို စက်ဆုပ်သူများမှ ဖြစ်၏။”</p>
၁၆၉။	<p style="text-align: right;">﴿ رَبِّ نَجِّنِي وَأَهْلِي مِمَّا يَعْمَلُونَ ﴾</p> <p>“အို ကံကြမ္မာရှင် တပည့်တော်နှင့် ဝိုင်းသားတို့အား သူတို့၏ အကျင့်များမှ လွတ်မြောက်စေတော်မူပါ။” ဟု ဖြစ်၏။</p>
၁၇၀။	<p style="text-align: right;">﴿ فَجَبَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ ﴾</p> <p>ငါသည် သူနှင့် သူ့ဝိုင်းသား အားလုံးကို လွတ်မြောက်စေခဲ့ပြီ။</p>
၁၇၁။ ☆ ၁၁:၁၁	<p style="text-align: right;">﴿ إِلَّا عَجُوزًا فِي الْغَابِرِينَ ﴾</p> <p>သို့သော် အဘွားကြီးအား* ကျန်ရစ်သူများမှ ဖြစ်စေ၏။</p>
၁၇၂။	<p style="text-align: right;">﴿ ثُمَّ دَمَرْنَا الْأَخْرِينَ ﴾</p> <p>တဖန် နောက်လူများကို ပျက်စီးစေတော်မူလိုက်၏။</p>
၁၇၃။	<p style="text-align: right;">﴿ وَأَمْطَرْنَا عَلَيْهِمْ مَطَرًا فَسَاءَ مَطَرُ الْمُنْذِرِينَ ﴾</p> <p>သူတို့အပေါ်သို့ မိုးကြီး ရွာသွန်းစေ၏။ သတိပေးခံရသူများအား အကုသိုလ် မိုးထိလေ၏။</p>
၁၇၄။	<p style="text-align: right;">﴿ إِنَّ فِي ذَلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ ﴾</p> <p>ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။</p>
၁၇၅။	<p style="text-align: right;">﴿ وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ﴾</p> <p>ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၇၆။ ☆၉:၇၀ မိဒိယံ	<p style="text-align: right;">﴿ كَذَّبَ أَصْحَابُ الْأَيْكَةِ الْمُرْسَلِينَ ﴾</p> <p>တောတွင်းနေ* ပေါင်းဖော်များသည် ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့ကြပြီ။</p>
၁၇၇။	<p style="text-align: right;">﴿ إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ ﴾</p> <p>ရှုအိုက်ဘက်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-</p>
၁၇၈။	<p style="text-align: right;">﴿ إِنِّي لَكُمْ رَسُولٌ أَمِينٌ ﴾</p> <p>ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။</p>

၁၇၉။	<p style="text-align: right;">فَاتَّقُوا اللَّهَ وَأَطِيعُوا ۞</p> <p>ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။</p>
၁၈၀။	<p style="text-align: right;">وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ إِنْ أَجْرِيَ إِلَّا عَلَى رَبِّ الْعَالَمِينَ ۞</p> <p>ကျွန်ုပ်သည် ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။</p>
၁၈၁။ ☆ ၁၁၈၄	<p style="text-align: right;">أَوْفُوا الْكَيْلَ وَلَا تَكُونُوا مِنَ الْمُخْسِرِينَ ۞</p> <p>ကုန်ဖလှယ်ရာ၌ ပြည့်စေကြလော့၊ လျော့ပေါ့ပေးသူတို့မှ မဖြစ်စေကြနှင့်၊ ☆</p>
၁၈၂။	<p style="text-align: right;">وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۞</p> <p>အချိန်အဆ မှန်စွာရပ်တည်၍ ချိန်လော့။</p>
၁၈၃။	<p style="text-align: right;">وَلَا تَبْخَسُوا النَّاسَ أَشْيَاءَ هُمْ وَلَا تَعْتُوا فِي الْأَرْضِ مُفْسِدِينَ ۞</p> <p>လူသားတို့အတွက် သူတို့ရမည့် အရာကို မလျော့ကြနှင့်၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များ မဖြစ်ကြနှင့်။</p>
၁၈၄။	<p style="text-align: right;">وَاتَّقُوا الَّذِي خَلَقَكُمْ وَأَنْجَبَكُمْ وَالْأُولَىٰ ۞</p> <p>သင်တို့နှင့် ရှေးဦးပထမ တောတွင်းမျိုးဆက်များကို ဖြစ်တည်စေသော အရှင်အား စည်းစောင့်ကြလော့၊”ဟု ဖြစ်၏။</p>
၁၈၅။	<p style="text-align: right;">قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ ۞</p> <p>သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရသူများမှ ဖြစ်၏။</p>
၁၈၆။	<p style="text-align: right;">وَمَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا وَإِنْ نَطْنُكَ لَمِنَ الْكَافِرِينَ ۞</p> <p>အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သင်သည် လူလိမ်များမှ ဟု ကျွန်ုပ်တို့ စဉ်းစားမိ၏။</p>
၁၈၇။	<p style="text-align: right;">فَأَسْقِطْ عَلَيْنَا كَسَفًا مِّنَ السَّمَاءِ إِنْ كُنْتَ مِنَ الصَّادِقِينَ ۞</p> <p>သင်သည် ဖြောင့်မှန်သူများမှ ဖြစ်ခဲ့လျှင် ကောင်းကင် အစိတ်စိတ် ကျွန်ုပ်တို့အပေါ်သို့ ပြိုကျစေလော့၊”ဟု ဖြစ်၏။</p>
၁၈၈။	<p style="text-align: right;">قَالَ رَبِّي أَعْلَمُ بِمَا تَعْمَلُونَ ۞</p> <p>သူပြန်ပြောသည်မှာ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သင်တို့ ကျင့်ကြံသမျှအား အသိဆုံး ဖြစ်တော်မူ၏။</p>
၁၈၉။	<p style="text-align: right;">فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ الظَّلَّةِ إِنَّهُ كَانَ عَذَابَ يَوْمٍ عَظِيمٍ ۞</p> <p>သူတို့သည် သူ့အား ငြင်းဆန်ကြကုန်၏။ သို့ဖြင့် ဝင်ကြွေးသင့်မည့် နေ့၏ လောင်းရိပ်က သူတို့အား အရေးယူလေပြီ။ ယင်းသည် ဝင်ကြွေးသင့်သော နေ့ကြီးပင် ဖြစ်၏။</p>
၁၉၀။	<p style="text-align: right;">إِنَّ فِي ذَلِكَ لَآيَةً وَمَا كَانَ أَكْثَرُهُمْ مُّؤْمِنِينَ ۞</p> <p>ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။</p>
၁၉၁။	<p style="text-align: right;">وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ ۞</p> <p>ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၉၂။ ကျမ်း စာ	<p style="text-align: right;">وَإِنَّهُ لَتَنْزِيلُ رَبِّ الْعَالَمِينَ ۞</p> <p>ဧကန်ပင် ဤသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။</p>

၁၉၃။	<p style="text-align: right;">نَزَلَ بِهِ الرُّوحُ الْأَمِينُ ﴿٢٢٢﴾</p> <p>၎င်းအားဖြင့် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်တော်ကို ချမှတ်ပေး၏။???</p>
၁၉၄။	<p style="text-align: right;">عَلَى قَلْبِكَ لِتَكُونَ مِنَ الْمُنذِرِينَ ﴿٢٢٣﴾</p> <p>သင်သည် သတိပေးသူတို့မှ ဖြစ်စေခြင်းငှာ ၎င်းကို သင်၏ နှလုံးသား၌ လွှမ်းစေ၏။</p>
၁၉၅။	<p style="text-align: right;">بِلِسَانٍ عَرَبِيٍّ مُبِينٍ ﴿٢٢٤﴾</p> <p>အာရဗီဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်းပင် ဖြစ်၏။</p>
၁၉၆။	<p style="text-align: right;">وَإِنَّهُ لَفِي زُبُرِ الْأَوَّلِينَ ﴿٢٢٥﴾</p> <p>၎င်းကို ရှေးလူဟောင်းတို့၏ ကျမ်းဝယ်များ၌ ဖော်ပြပြီး ဖြစ်၏။* *၃:၈၁</p>
၁၉၇။	<p style="text-align: right;">أَوَلَمْ يَكُنْ لَهُمْ آيَةٌ أَنْ يَعْلَمَهُ عُلَمَاءُ بَنِي إِسْرَائِيلَ ﴿٢٢٦﴾</p> <p>ဂျူးလူမျိုးမှ ပညာရှင်တို့သည် ၎င်းကို သိကြလျှင်၊ သူတို့အတွက် ၎င်းသည် သက်သေလက္ခဏာရပ် မဟုတ်ပေလော။</p>
၁၉၈။	<p style="text-align: right;">وَلَوْ نَزَّلْنَاهُ عَلَى بَعْضِ الْأَعْجَمِينَ ﴿٢٢٧﴾</p> <p>ငါသည် ၎င်းကို လူမျိုးခြား အချို့ထံ ချမှတ်ပေးခဲ့ပြီး-</p>
၁၉၉။	<p style="text-align: right;">فَقَرَأَهُ عَلَيْهِمْ مَا كَانُوا بِهِ مُؤْمِنِينَ ﴿٢٢٨﴾</p> <p>အကယ်၍ သူက ၎င်းတို့အား ရွတ်ဖတ်ပြလျှင် သူတို့သည် ၎င်းကို ယုံကြည်လိမ့်မည် မဟုတ်ချေ။</p>
၂၀၀။	<p style="text-align: right;">كَذَلِكَ سَلَكْنَاهُ فِي قُلُوبِ الْمُجْرِمِينَ ﴿٢٢٩﴾</p> <p>ငါသည် ရာဇဝတ်ကောင်များ၏ နှလုံးသားသို့ ၎င်းကို ဤသို့ ဖောက်ဝင်သွားစေ၏။</p>
၂၀၁။	<p style="text-align: right;">لَا يُؤْمِنُونَ بِهِ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ ﴿٢٣၀﴾</p> <p>သို့သော် သူတို့သည် စူးနစ်သော ဝင့်ကြေးကို မြင်ရသည့်တိုင် ၎င်း၌ ယုံကြည်ကြမည် မဟုတ်ချေ။</p>
၂၀၂။	<p style="text-align: right;">فَيَأْتِيهِمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ ﴿٢٣١﴾</p> <p>သူတို့ သတိမမူနိုင်မှီ ယင်းသည် သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာလတ္တံ့။</p>
၂၀၃။	<p style="text-align: right;">فَيَقُولُوا هَلْ نَحْنُ مُنظَرُونَ ﴿٢٣٢﴾</p> <p>သို့ဖြစ်လျှင် သူတို့က ပြောမည်မှာ “ကျွန်ုပ်တို့အတွက် စောင့်ကြည့်နေခွင့် ရဦးမည်လော-</p>
၂၀၄။	<p style="text-align: right;">أَفَبِعَذَابِنَا يَسْتَعْجِلُونَ ﴿٢٣٣﴾</p>

(၇၇၇) ဤသုတ်တော်မှ ရူးဟ်ဟိုလ်အမီးန် رُوحُ الْأَمِينُ ကို ဆရာတော်ကြီးအများစုက ကောင်းကင်တမန်မင်းကြီး (နတ်မင်းကြီး) ဟု ပြန်ဆိုလျက်၊ ကျမ်းတော် (ကုရ်အာန်)ကို ထို ကောင်းကင်တမန်မင်းကြီးမှ ယူဆောင်လာသည်ဟု ပြန်ဆိုကြပေသည်။ ထိုသို့ပြန်ဆိုခြင်းမှာ တက်တက်စင်လဲ့မှားသော ပြန်ဆိုမှုသာ ဖြစ်ပေသည်။ ရူးဟ် ဆိုသည်မှာ လူသားကိုသာ ခေါ်သည်၊ လူသားရရှိသော ဉာဏ်စဉ်ကိုသာ ခေါ်ပေသည်။ (၂:၈၇။ ၂၀:၁၉)။ ဉာဏ်စဉ်တော်ဆောင် အဆက်ဆက် ရရှိခဲ့သော ကျမ်းတော်၊ ဉာဏ်စဉ်တော် အားလုံးသည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ရ လူသားကြား၌ ကောင်းကင်တမန်များက ဆောင်ကြဉ်းပေးရသည်ဟု ကျမ်းတော်က လုံးဝ သွန်သင်မှု မရှိချေ။ တဖန် ကောင်းကင်တမန် ဆိုသည်မှာ ဉာဏ်စဉ်ရ လူသားလောက် ဉာဏ်စဉ်ကို ပိုင်ဆိုင်မှု မရှိချေ။ ဉာဏ်စဉ်ရလူသားကိုပင် ဦးချရသော သူများ ဖြစ်ပေသည်။ (၂:၃၀)။ ထို့ကြောင့် ဤသုတ်တော်က ပြောသော “၎င်းအားဖြင့် သစ္စာဉာဏ်စဉ်ကို ချမှတ်ပေး၏။” ဆိုသည်မှာ ကုရ်အာန်ကျမ်းတော်သည် ဖောက်ပြန်ပြောင်းလဲခြင်း အလျဉ်းမရှိသော သစ္စာဓမ္မကို လူသားအပေါင်းတို့ ထံသို့ ဆောင်လာသော ဉာဏ်စဉ်ဓမ္မကျမ်း ဖြစ်သည်ဟုသာ ဆိုလိုပေသည်။ ထိုအကြောင်းကို ဆက်လက်ပါ သုတ်တော်များကို ဖတ်ခြင်းဖြင့် လုံးဝ ထင်ရှားစွာ သိနိုင်ပေသည်။

	ဝင့်ကြွေးဒဏ်သည် အလျှင်စလိုရှိမည်လော။”ဟု ဖြစ်၏။
၂၀၅။	<p style="text-align: right;">﴿أَفَرَأَيْتَ إِن مَتَّعْنَا هُمْ سِنِينَ﴾</p> <p>သင် မြင်ပြီလော၊ ဝါသည် သူတို့အား နှစ်ရှည်လများ ချမ်းမြေ့စေကာမူ-</p>
၂၀၆။	<p style="text-align: right;">﴿ثُمَّ جَاءَهُمْ مَا كَانُوا يُوعَدُونَ﴾</p> <p>သူတို့အား ကတိရှိသည့် အရာ သူတို့ထံသို့ ရောက်လာ၏။</p>
၂၀၇။	<p style="text-align: right;">﴿مَا أَغْنَىٰ عَنْهُمْ مَا كَانُوا يُمَتَّعُونَ﴾</p> <p>သူတို့အား ချမ်းမြေ့စေခဲ့ရာများသည် သူတို့အတွက် ပြည့်စုံခြင်း မရှိချေပြီ။</p>
၂၀၈။	<p style="text-align: right;">﴿وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا لَهَا مُنذِرُونَ﴾</p> <p>ဝါသည် သတိပေးသူ မရှိစေဘဲလျက် မည်သည့် အရပ်ဒေသကိုမှ တိမ်ကောစေခြင်း မရှိချေ။</p>
၂၀၉။	<p style="text-align: right;">﴿ذَكَرَىٰ وَمَا كُنَّا ظَالِمِينَ﴾</p> <p>သတိဖော်ပေးရန်ဖြစ်၏။ ဝါသည် မည်သို့မှ အဝိဇ္ဇာမသင့်စေပေ။</p>
၂၁၀။ ★ ၂၁၄	<p style="text-align: right;">﴿وَمَا تَنْزَلَتْ بِهِ الشَّيَاطِينُ﴾</p> <p>၎င်းဖြင့် မကောင်းဆိုးဝါးကို* ချမှတ်ပေးသည် မဟုတ်ချေ။</p>
၂၁၁။	<p style="text-align: right;">﴿وَمَا يَنْبَغِي لَهُمْ وَمَا يَسْتَطِيعُونَ﴾</p> <p>သူတို့အတွက် ရှာဖွေနိုင်သည်မရှိ၊ သူတို့ တတ်နိုင်သည်လည်း မဟုတ်ချေ။</p>
၂၁၂။	<p style="text-align: right;">﴿إِنَّهُمْ عَنِ السَّمْعِ لَمَغْرُوْلُونَ﴾</p> <p>သူတို့အား ကြားနာနိုင်ခြင်းမှ ဝေးစွာ ရှောင်ခွာထားစေပြီ။</p>
၂၁၃။	<p style="text-align: right;">﴿فَلَا تَدْعُ مَعَ اللَّهِ إِلَهًا آخَرَ فَتَكُونَ مِنَ الْمُعَذَّبِينَ﴾</p> <p>သို့ဖြစ်၍၊ ဝင့်သင့်သူများမှ မဖြစ်စေခြင်းငှာ၊ ပရမတ်ဘုရားရှင်နှင့် တွဲဘက်၍ အခြား ဘုရားများထံ ဆုမတောင်းနှင့်၊</p>
၂၁၄။	<p style="text-align: right;">﴿وَأَنْذِرْ عَشِيرَتَكَ الْأَقْرَبِينَ﴾</p> <p>သင်နှင့် တစ်ကျိတ်တစ်ဉာဏ်တည်း နီးကပ်သူများကို သတိပေးလော့။</p>
၂၁၅။ တောင် ၁	<p style="text-align: right;">﴿وَاخْفِضْ جَنَاحَكَ لِمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ﴾</p> <p>သင့်အားလိုက်နာသော ယုံကြည်သူများအပေါ် သင်၏ လက်ရှိုးကို နှိမ့်ချလော့။</p>
၂၁၆။	<p style="text-align: right;">﴿فَإِنِ عَصَوْكَ فَقُلْ إِنَّي بِرِيءٍ مِّمَّا تَعْمَلُونَ﴾</p> <p>သင့်အား အာခံကြလျှင် “သင်တို့၏ ကျင့်ကြံမှုများမှ ကျွန်ုပ် ကင်းရှင်းသည်။”ဟု ဟောကြား၍-</p>
၂၁၇။	<p style="text-align: right;">﴿وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ﴾</p> <p>ဘုန်းတော်ရှင် အကြင်နာရှင်ထံ၌ ယုံပုံကိုးစားလော့။</p>
၂၁၈။	<p style="text-align: right;">﴿الَّذِي يَرَاكَ حِينَ تَقُومُ﴾</p> <p>အရှင်သည် သင့်အား ကြည့်ရှုနေတော်မူ၏။ —သင်၏ ရပ်တည်နေသာ အချိန်၌၊</p>

၂၁၉။	<p style="text-align: right;">وَتَقَلَّبَكَ فِي السَّاجِدِينَ ﴿٢١٩﴾</p> <p>ဦးညွတ်နိုင်မ့်ချမှုအတွင်း ဦးတည်သောစိတ်၌၊</p>
၂၂၀။	<p style="text-align: right;">إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ﴿٢٢٠﴾</p> <p>ဧကန်ပင် အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။</p>
၂၂၁။	<p style="text-align: right;">هَلْ أَنْبَأَكُمْ عَلَىٰ مَنْ تَنْزَلُ الشَّيَاطِينُ ﴿٢٢١﴾</p> <p>မကောင်းဆိုးဝါးသည် မည်သူ့အား ချမှတ်ပေးသည်ကို သင်တို့အား သတင်းထုတ်ပြန်ရမည်လော။</p>
၂၂၂။	<p style="text-align: right;">تَنْزَلُ عَلَىٰ كُلِّ آفَاكٍ أَثِيمٍ ﴿٢٢٢﴾</p> <p>အပြစ်ရှိသော လုပ်ဖတ်ဆင်သူကိုယ်စီအား ချမှတ်လေ၏။</p>
၂၂၃။	<p style="text-align: right;">يُلْقُونَ السَّمْعَ وَأَكْثُرُهُمْ كَاذِبُونَ ﴿٢٢٣﴾</p> <p>ကြားနာဟန်ပြကြ၏။ သူတို့မှ အများစုကြီးမှာ မုသာဝါဒီများပင် ဖြစ်၏။</p>
၂၂၄။	<p style="text-align: right;">وَالشُّعْرَاءُ يَتَّبِعُهُمُ الْغَاوُونَ ﴿٢٢٤﴾</p> <p>ကဗျာလင်္ကာဆရာများ၊ သူတို့သည် တိမ်းပါးနေသူများ၏ လိုက်နာခြင်းကို ခံရ၏။</p>
၂၂၅။	<p style="text-align: right;">أَلَمْ تَرَ أَنَّهُمْ فِي كُلِّ وَادٍ يَهِيمُونَ ﴿٢٢٥﴾</p> <p>သင် မမြင်မိသလော၊ သူတို့သည် ချိုင့်ဝှမ်းဒေသကိုယ်စီ၌ တိုင်ပတ်နေစေ၏။??</p>
၂၂၆။	<p style="text-align: right;">وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ ﴿٢٢٦﴾</p> <p>သူတို့ မပြုလုပ်ရာကို သူတို့ ပြောဆိုနေကြ၏။</p>
၂၂၇။	<p style="text-align: right;">إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَذَكَرُوا اللَّهَ كَثِيرًا وَانْتَصَرُوا مِنْ بَعْدِ مَا ظَلَمُوا وَسَيَعْلَمُ الَّذِينَ ظَلَمُوا أَيَّ مُنْقَلَبٍ يَنْقَلِبُونَ ﴿٢٢٧﴾</p> <p>ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများသည်သာ ပရမတ်ဘုရားရှင်အား မြောက်များစွာ သတိရရှုမှတ်ကြ၏။ သူတို့အား မိုက်ကြေးခွဲခံရပြီးနောက် သူတို့ကိုယ်သူတို့ ကူညီကြ၏။ မိုက်ကြေးခွဲသောသူတို့သည် မည်သည့် ဦးလှည့်ခြင်းသို့ သူတို့ ဦးလှည့်ရမည်ကို သိလာရလတ္တံ့။</p>

(၇၇၈) ထိုအတွေးအခေါ် ဒဿန ဆရာများသည် မိမိတို့၏ အသိုင်းအဝိုင်းများကြား၌ သာယာပျော်မြူး နေခြင်းတည်းဟူသည့် လှောင်ပိတ်နေသော ကိုယ်စီကိုယ်စီ တောင်ကြားနံရံများကြား၌ ပန်းတိုင် မရောက် တိုင်ပတ်နေကြကြောင်းကို ဤသုတ်တော်က ဖော်ပြခြင်း ဖြစ်ပေသည်။ ထိုဒဿနများသည် အသိုင်းအဝိုင်းတစ်ခု အတွင်း၊ ခေတ်ကာလ တစ်ခုအတွင်း၌သာ ရှင်သန်နိုင်ပေသည်။ ထိုထက်ကျော်လွန်၍ ဖေါက်ထွက်နိုင်ခြင်းမှာ မဖြစ်နိုင်ချေ။ လောက နိယာမ ဉာဏ်စဉ်ဓမ္မကျမ်းများသည်သာ ခေတ်များကို ကျော်လွန်နိုင်ခြင်း ရှိပေသည်။